

မာတိကာ

၁။ လူငယ်တို့ အားမာန်	၁
၂။ ကိုယ့်တန်ဖိုး ကိုယ်ဆုံးဖြတ်	၇
၃။ ကြိုတင် စဉ်းစား	၁၅
၄။ ဘဝအမော ပြေစေဖို့	၂၂
၅။ ထိန်းချုပ်ရမယ့် အဖျက်စိတ်ထား	၃၀
၆။ မေတ္တာ ထားကြပါစို့	၃၆
၇။ အိမ်သာယာ တိုးတက်ဖို့	၄၃
၈။ စကား ပြောတတ်ပါစေ	၅၁
၉။ ဘဝတိုက်ပွဲ အနိုင်နဲ့	၅၇
၁၀။ ပျော်ပျော်ရွှင်ရွှင် အောင်မြင်ဖို့	၆၄
၁၁။ ထင်ရှား ကျော်စောချင်သလား	၇၄
၁၂။ အားမနာပါနဲ့	၈၅
၁၃။ အောင်မြင်စေဖို့ စွမ်းအားငါးရပ်	၉၀
၁၄။ အောင်မြင်ရေးအတွက် အဟန့်အတားများ	၉၈
၁၅။ ချမ်းမြေ့ပျော်ရွှင် အောင်မြင်နိုင်ဖို့	၁၀၉
၁၆။ နောက်လိုက်ကောင်း ဖြစ်ပါစေ	၁၁၈
၁၇။ ကိုယ်တိုင် အကဲခတ်	၁၂၈
၁၈။ သူ့ဘက် ကိုယ့်ဘက်	၁၃၆
၁၉။ တန်ဖိုးရှိသော လူ	၁၄၄